

# ပုဂ္ဂလဝည်တိပါတ်ပညာဏ်

## ဆန္ဒမကမ္မစမှာရုံကုထံး

ဒေါက်တာန္တယုံး  
ကထိက၊ ဌာနမှူး (ြိမ်း)  
ခန္ဓာကွောနာန၊ တိုင်းရုံးဆေးတက္ကသိုလ်

ဆင့်မကမ္မမဓရုံကုတုံးဟူသည် အဘယ်နည်း?

စားရမည်လော, လိမ်းရမည်လော, ရှူရမည်လော

အာရုံဟူသမျှ ဆေးချက်ရ

မုချပောက်မှာ ယုံကြည်ပါ

စိတ်ချလက်ချမှိပဲပါ

ကြည်သာချမ်းမြေ စိတ်ပျော်ရွှင်

ဟဒယဝထ္ထာမှ မနောဝိညာက်

ဤသည်ပင်လျှင်ဆင့်မကမ္မ

မဓာရုံကုတုံးဟူ၍ ခေါ်ဆိုကြ

## ရေဘုယျရည်ရွယ်ချက် (General Objective)

ပုဂ္ဂလပညတ် ပါတ်ပညာ၏ အထူးပြုကုတ္တံ့သစ် တစ်ရပ်ကို  
ရှာဖွေဖော်ထုတ်တင်ပြရန်

## ပိဿာရည်ရွယ်ချက် (Specific Objective)

- (၁) အာရုံခြောက်ပါးအနက်မှ ဆင့်မပြောက်စမွှာရုံကို  
ဆေးချက်အဖြစ်ဖော်ထုတ်ရန်
- (၂) ထိုဆင့်မပြောက်ကုတ္တံ့ကို ခေတ်သိပို့စိတ်ပညာ ဆရာတို့၏  
အယူအဆနှင့် ညီးနှင့် အသိစမွှာဒေသနာကို  
ကိုးကားတင်ပြရန်

## ဝိသေသရည်ရွယ်ချက်အဆက်

- (၃) ဆင့်မကမ္မ ဓမ္မာရုံကုတ္ထုးသစ်၏လုပ်ငန်း အဆင့်ဆင့်ကို  
တင်ပြရန်
- (၄) လက်ရှိခံစားနေရသော ရောဂါများကို ထိုဆင့်မကမ္မဓမ္မရုံ  
ကုတ္ထုးအညွှန်းအတိုင်း ပေးကု သုတေသနပြုလုပ်စိုင်ရန်

အသုံးပြုသောပစ္စည်းများနှင့် ဆောင်ရွက်ပုံနည်းလမ်း  
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ।

ပါမောက္ခာချုပ်ဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍာတ အရှင်နန္ဒမာလာဘိဝံသ  
(Ph-D) ၏ “ရောဂါက္ဗစား - စိတ်စွမ်းစား” တရားတော်နှင့်  
ကျမ်းကိုးအညွှန်းပါ စာအုပ်စာတမ်းများမှ ထုတ်နှုတ် တင်ပြခြင်း  
(Literature Research)

# တွေ့ရှိချက်နှင့်သုံးသပ်ချက် ယခင်ရှိပြီးအာရုံငါးပါးဆေးချက် (အာရုံငါးပါး)

အဆင်း,အသံ,အနှစ်,အရသာ,အတွေ့.

ပသာဒရုပ်ငါးပါး

စက္ခ၊သောတ၊ယာန်၊ဦး၊ကာယ

ဖသာပစ္စယာ      ဝေဒနာ

မိတ်,ဓါတ်မိတ်,ဓါတ်ဖက်,နဝ်း  
(ဆေးချက်မှန်)

ရန်,ဓါတ်ရန်,ဓါတ်ဖက်,နဝ်း  
(ဆေးချက်မှား)

သုခ,သောမန်သာ ကောင်းကိုး  
ကျွန်းမာခြင်း

ဒုက္ခ,ဒေါမန်သာ မကောင်းကိုး  
မကျွန်းမာခြင်း

# တွေ့ရှိချက်နှင့်သုံးသပ်ချက်

ဓမ္မာရုံကုတ္ထုံးသစ်ဆေးချက်

ကာလသုံးပါး၏ အတွေးအကြံအာရုံ

(ဓမ္မာရုံ)

နှလုံးသားအတွင်းရှိ

(ဟဒယဝထ္ထာ)

ဖသပစ္စယာ      ဝေဒနာ

ကောင်းသောအတွေးအကြံ  
စိတ်ကူး(အတွေးမှန်)

မကောင်းသောအတွေးအကြံ  
စိတ်ကူး (အတွေးမှား)

သုခ,သောမန်သာ ကောင်းကျိုး  
ကျွန်းမာခြင်း

ဒုက္ခ,ဒေါမန်သာ မကောင်းကျိုး  
မကျွန်းမာခြင်း

မေမဇာတ္တိတိအရုံမရှိတော့ဘူး  
ကိုယ့်တရားကို ရှုမှတ်နေတယ်



အာနာပါန /ဖြစ်ပျက်



အနိစ္စ, ဒုက္ခ, အနတ္ထ, အသုဘ



အသာရက္ခာနှင့်  
(သီရိရုပော်)

မသိစိတ်စွမ်းအင်ပညာနှင့် NAC စိတ်ရောကိုယ်ပါ

ပြုပြင်ပြောင်းလဲနည်း

ကျော်နှင့်ကျော်မိုး (ဘဝအောင်မြင်ရေး)

သိစိတ် (ဂုဏ်)ပါး

စိတ်ပေါင်း (စဉ်) -

(ဒွေးပန္တိညာက် ၁၀  
+ပန္တိဒါရဝိုင်း ၁ +သမ္မတိနိုင်း ၂ )

Visualization, Autosuggestion  
Hetrosuggestion


မမိဆန္ဒဖြစ်လိုသမျှ ဖြစ်ပေါ်စေခြင်း  
(ကျွန်းမာခြင်း)

- ❖ ပဋိစာရီ မည်သို့ အရူးပျောက်သနည်း?
- ❖ ဘုရားသင်နှင့်ရဟန်မထောင်းများ၏ ကာယိက ဒုက္ခဝေဒနာ မည်သို့ပျောက်ကြသနည်း?
- ❖ ပေါ်လျင်သုတေသနရားတော်သည် မည်သို့ရောဂါပျောက်စေသနည်း။



ရောဂါ/ဝေဒနာ  
ရနေသာရှုပ်

$\xleftarrow{\text{Mutual}}\rightleftharpoons$   
Relation



ကောင်းသောအမြင်,အကြား,  
အနဲ့,အရသာ,အတွေ့အထိ,  
အတွေးအကြုံ

ကြည်လင်ကျွန်းမာ  
သောရှုပ်သစ်

$\xleftarrow{\text{ကုနောင့်သောင်}}$   
/စက္ကန်း

$\xleftarrow{\text{ကုနောင့်သိန်း}}$   
/စက္ကန်း

## ဆင့်မကမ္မမ္မရုံကူထုံးသစ်

၁။ ဆေးတိုက်ချိန် - ပိတ်အချိန်

၂။ ခန္ဓာကိုယ်အနေအထား - (Relaxation)

၃။ အာနာပါနရှုပါးပါ - (Meditation)

ဗောဇူးတရား (ဂ)ပါးပွားများ / နာယူပါ

၄။ အချိန်တိုင်းရောဂါကို မေ့ထား (ယောနီသာမနသီကာရ)

မိမိကိုယ်ကိုကျွန်းမာနေတယ်၊ ရောဂါမရှိဟုမှတ်ယူပါ

Autosuggestion / Hetrosuggestion / Visualization

၅။ အာရုံငါးပါးဆေးချက်များသည် မိမိအတွက် အကောင်းဆုံးဆေးချက်များ  
ဖြစ်တယ်လို့ အလေးအနက်ယုံပါ

Attention , Inclination, Practice

- \* ရောဂါက္ခစား - စိတ်စွမ်းအား  
မြတ်ပုံစွဲ ၏ အဘိဓမ္မာတရား
- \* တကယ်လုပ် - အဟုတ်ဖြစ်  
မြတ်ပုံစွဲ ၏ ဓမ္မစစ်
- \* သောကအာရုံ တွေးစိတ်ကြံး  
ဓမ္မာရုံ ဟဒယ ပေါင်းဆုံးမှ  
ဓမ္မဟူ၍ဖြစ်လာရ
- \* ဓမ္မသဘာဝ ပေါ်ပြီးက  
ချုပ်ရဓမ္မတာ အနိစ္စပါ  
ချက်ချင်းသောက ပြိုမ်းတော့တာ

## ကောက်ချက်ဆွဲ | အကြံပြုချက်

- \* ပုဂ္ဂလပညတ် ဓါတ်ပညာ မပပျောက်ရေး  
မျိုးဆက်သစ်များ သင်ကြားပေး
- \* ပုဂ္ဂလပညတ်ဓါတ်ပညာဖွံ့ဖြိုးရေး  
သမားတော်များ ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပေး
- \* ပုဂ္ဂလပညတ်ဓါတ်ပညာတိုးတက်ရေး  
သုတေသနပြု ပေးကုပေး
- \* ပြည်သူ့ကြားက ပြည်သူ့ဆေးပညာ  
ဝိုင်းဝန်းဖော်ထုတ်ထိန်းသိမ်းပါ

## ကျေးဇူးတင်လွှာ (Acknowledgement)

ဤစာတမ်းကို ဖတ်ကြားခွင့်ပြုပါသော  
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊  
ရွှေးချယ်ရေးကော်မတီဝင်များအားလည်းကောင်း၊ ကျမ်းကိုးအညွှန်းပါ  
ဆရာတော်များနှင့် ဆရာများအားလည်းကောင်း၊ ကွွယ်လွန်သူ မိဘနှစ်ပါး  
နှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးသို့ ထာဝရေးခိုက်  
ကျေးဇူးတင်လွှာကိုပါကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါသည်။

# အားလုံးကို ကျေးဇူးတင်ရှုရွှေ့ ထာဝရလေးစားလျှက် -

ဒေါက်တာန္တယုံဝင်း  
ကထိက၊ ဌာနမှူး (ဌာမ်း)  
ခန္ဓာမေဒြာန  
တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့၊  
၁၃၃၆ခု၊ ပြာသိုလပြည့်ကျော်(၅)ရက်  
၉. ၁. ၂၀၁၅

## ကျမ်းကိုးအညွှန်း (Reference)

- (၁) အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊  
ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍာတ  
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ အဘိဓမ္မာ  
မြတ်ဒေသနာ (ဒုတိယတဲ့) နှင့် “ရောဂါကုစား-  
စိတ်စွဲမ်းအား” အမတဒါန-ဓမ္မဒါနတရားတော်
- (၂) ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်  
(ဦးမြင့်ဆွဲ ဓမ္မာစရိယ (ဝိဇ္ဇာဂုဏ်ထူး) မဟာဝိဇ္ဇာ  
(လန်ဒန်)၏ လက်စွဲပဋိဌာန်း
- (၃) မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောစဉ်အမှတ် (၈)  
နော(၅)တန် တရားတော်နှင့် ဟောစဉ်အမှတ် (၂၁၆)  
အမှောင် (၅)စင်း၊ အလင်း (၅)ချက် တရားတော်

- (၂) ပခုဂ္ဂိုလ်မြို့၊ ဓမ္မသူခရိုင်သာဆရာတော် ဦးဇော်က  
ဟောကြားတော်မူသော “သောကြိမ်းကြပါစေ” တရားတော်
- (၆) ဆုထူးပန်ဆရာဟန်၏ “သံသရာ လမ်းညွှန်ပညာဆုထူးပန်  
အဘိဓမ္မာ၊ ဒုတိယအဆင့် ဝိတိပိုင်း”
- (၃) ဒေါက်တာနွယ့်ဝင်း၊ ကထိက၊ ဌာနများ(ြိမ်း)  
တိုင်းရင်းဆေးတက္ကသိုလ်၏ -  
ကျိုးကြောင်းဆက် ပုဂ္ဂလပည် (၁၆), (၁၈), (၃၁) နှင့်  
ပုဂ္ဂလပည်ဆောင်းပါးများ
- (၈) ဂျော်နီကျော်မိုး (ဘဝအောင်မြင်ရေး)၏  
မသိစိတ်စွမ်းအင်ပညာနှင့် NAC စိတ်ရောကိုယ်ပါ  
ပြုပြင်ပြောင်းလဲနည်း
- (၉) ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလထုတ် သားဂျာနယ်ကျော်၏  
“မမလေးရဲ့အိပ်ချိန်တန်”



# Thank You